



အော်လျန်ပွဲတော်

Konyak Aoleang Mo




Oleat (April) üwang ye a
Konyak Aoleang mo üja.

ဧပြီလမှာ ပြုလုပ်တာ အော်လျန်ပွဲတော်ပါ။



Kei phong dei yange nyih nyit
Mong ang nang.

ရိုးရာအလံကို စိုက်ထူကာ ခုနစ်ရက်တိုင်တိုင် ပြုလုပ်တာ။



Wang peang ülang linyang
phei me wang peang üla
te pone yah pu Mo üja.

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကြိုတာ အော်လျန်ပွဲတော်မှာ။



Deiha liha te phome wom pu
Konyak Aoleang mo.

ခြံထွက်သီးနှံတိုးပွားတာအော်လျှန်ပွဲတော်မှာ။



Konyak o leng tümyange
Aoleang mo te ong nang.

ရိုးရာဝတ်စုံဝတ်ဆင်ကာ အော်လျှန်ပွဲတော် သွားကြမှာ။



Konyak Aoleang mo te onkei
she Ching o yupe te nyik nang.

မိတ်ဆွေများလည်း လာကြပါ အော်လျန်ပွဲတော်မှာ။



Maktük langyange hah pu - a
Konyak pu wanglam.

၀ ရုတ်သီးထည့်လို့ချက်ထားတာ၊ အော်လျန်ရိုးရာဟင်းတွေပါ။



Lai nyamyange tüo me nük
hah pu a yih non pu
ngohnang.

ငှက်ပျောရွက်ခင်းလို့ ဝိုင်းစားတာ အော်လျန်ပွဲတော်မှာ။



Weangshieng me Hoi yeng
ying pu a Konyak
Aoleang mo.

ဝါးခွက်လေးနဲ့ ဟင်းရည်သောက်တာ အော်လျှန်ပွဲတော်မှာ။



Pan shaome neikone
kamyangge Konyak Aoleang
pu Hem lok nang.

မီးပုံပွဲမှာ သီချင်းဆိုတာ အော်လျှန်ပွဲတော်မှာ။



Keiphong mangmu yang phe
me a Aoleang mo hipak a sho
pu ne meng nang.

အော်လျန်ပွဲတော် ပြီးပြီဗျို့ ရိုးရာအလံကို ဖြုတ်သိမ်းစို့။





ကိုညတ်(နာဂ) စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ ရေးသားပြုစုသည်။

